



IUF: ကမ္ဘာတဝှမ်းရှိ စားနပ်ရိက္ခာ၊ လယ်ယာနှင့် ဟိုတယ်အလုပ်သမားများကို ပေါင်းစည်းခြင်း

8 Rampe du Pont-Rouge | 1213 Petit-Lancy | ဆွစ်ဇာလန် | IUF@IUF.ORG

IUF COVID-19 တောင်းဆိုချက်များ - စိုက်ပျိုးရေး

ကမ္ဘာတဝှမ်းလုံးရှိ လယ်ယာစိုက်ပျိုးရေးတွင် လုပ်ကိုင်နေကြသော လူအများစုတွင် စားနပ်ရိက္ခာ စနစ် ချို့တဲ့မှုနှင့်အတူ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်လည်း မရှိကြောင်းကို COVID-19 ကပ်ရောဂါမှ ထောက်ပြနေသည်။ နယ်စပ်ပိတ် တွေ့ပိတ်ခြင်းနှင့် အရေးပေါ်ထိန်းချုပ်မှု အစီအမံများသည် စိုက်ပျိုးရေး လုပ်သားများနှင့် သူတို့မိသားစုဝင်များ၏ ဝင်ငွေနှင့် အသက်မွေးဝမ်းကျောင်းမှု၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု တို့ကို ခြိမ်းခြောက်နေသည်။ စိုက်ခင်းများ၊ သစ်သီးခြံများ၊ ဖန်လုံအိမ်စိုက်ခင်းများနှင့် ထုပ်ပိုးရာနေရာများ၊ အရွယ်အစားအမျိုးမျိုးရှိသော လယ်ယာမြေများတွင် နေထိုင်အလုပ်လုပ်သော အလုပ်သမားများသည် လိုအပ်သော ပြည်သူ့ကျန်းမာရေး နှင့် လူမှုဖူလုံရေး အစီအမံများ မရရှိကြပါ။ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပိုမိုဆိုးဝါးပါသည်။ အလုပ်သမားသမဂ္ဂအခွင့်အရေးများကို မကြာခဏ ကန့်သတ်ခြင်း သို့မဟုတ် ဖိနှိပ်ခြင်းဖြင့် စိုက်ပျိုးရေး လုပ်သား အနည်းငယ်ကိုသာ စုပေါင်း ညှိနှိုင်း သဘောတူညီမှု များဖြင့် အကျိုးခံစားခွင့် ရစေသည်။ စိုက်ပျိုးရေးမှ လုပ်သား ၅ ရာခိုင်နှုန်းသာ အလုပ်ရုံ၊ အလုပ်သမားစစ်ဆေးရေးစနစ် သို့မဟုတ် သူတို့၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု အခွင့် အရေးများကို ဥပဒေအရ အကာအကွယ်ရသည်။

ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့အစည်း (ILO) သည် စိုက်ပျိုးရေးလုပ်သားများ၏ အခွင့်အရေး၊ အသက်မွေး ဝမ်းကျောင်းမှုနှင့် ကျန်းမာရေးနှင့်ဘေးကင်းရေးတို့ကိုကာကွယ်ရန်အတွက် နိုင်ငံတကာစံနှုန်းများကို (အောက်တွင်ကြည့်ပါ) ပြုစုခဲ့သည်။

COVID-19 ပျံ့နှံ့မှုကို တားဆီးရာတွင် လယ်ယာ လုပ်သားများကိုကာကွယ်ရန်နှင့် အသက်ပေါင်း များစွာကို ကယ်တင်နိုင်ရန်အတွက် အလုပ်သမား သမဂ္ဂ၏တောင်းဆိုချက်များကို ဤစာစောင်တွင် စုစည်းဖော်ပြထားသည်။



လယ်ယာစိုက်ပျိုးရေးလုပ်သားများသည် စားနပ်ရိက္ခာဖူလုံမှုအတွက် မရှိမဖြစ်လိုအပ်ပါသဖြင့် အစိုးရများ၊ အလုပ်ရှင်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ လယ်ယာစိုက်ပျိုးရေးနှင့် ၎င်းတို့၏ မိသားစုဝင်များအား ကာကွယ်စောင့်ရှောက်ရန်အတွက် အောက်ပါနည်းလမ်းများကို အကောင်အထည်ဖော်ရန် IUF မှ တောင်းဆိုပါသည်။

အလုပ်ရှင်စီစဉ်ပေးထားသော နေရာတွင်

- လုံလောက်သော သောက်သုံးရေ၊ သန့်ရှင်းမှုနှင့် လေဝင်လေထွက်ကောင်းမွန်မှု ရှိရမည်။
- အိပ်စက်ခြင်း၊ အစားအသောက်နှင့် ကိုယ်လက်သန့်ရှင်းရေး နေရာများတွင် ထိရောက်သော ရုပ်ပိုင်းဆိုင်ရာ အကွာအဝေး သတ်မှတ်ချက်ရှိရမည်။
- ဆပ်ပြာ၊ ရေသန့်၊ ပိုးသန့်ဆေးနှင့် အခြားသန့်ရှင်းရေးသုံး ပစ္စည်းများ အမြဲတမ်းရရှိနိုင်ခြင်းနှင့် COVID-19 ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံတကာအကြံပြုချက်များနှင့် ကိုက်ညီမှုရှိရမည်။
- တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကိုယ်လက်သန့်စင်မှုဆိုင်ရာ အစီအမံများနှင့် ပတ်သက်သော သတင်းအချက်အလက်သည် အလုပ်သမားများ နားလည်သော ဘာသာစကားများဖြင့် ထင်ထင်ရှားရှား ဖော်ပြရမည်၊ လက်လှမ်းမီရမည်။
- အရေးပေါ် hotlines အပါအဝင် ဆက်သွယ်ရေးစနစ်များကို အချိန်မရွေးရရှိနိုင်ရမည်။

ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများကိုရယူခြင်း

နေထိုင်ခွင့် အခြေအနေမည်သို့ပင်ရှိပါစေ ရာသီအလိုက်နှင့်ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် အလုပ်သမားများနှင့်မိသားစုဝင်အားလုံးသည် စမ်းသပ်ခြင်းနှင့်ကုသခြင်းအပါအဝင် စနစ်တကျတပ်ဆင်ထားသော ဆေးဘက်ဆိုင်ရာအဆောက်အအုံများ နှင့် အခမဲ့ဆေးကုသမှုဝန်ဆောင်မှုများကို ရယူနိုင်ရမည်။

ဝင်ငွေကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဖူလုံရေး

- စိုက်ပျိုးရေးလုပ်သားများမှ ပေးအပ်ထားသော မရှိမဖြစ် ဝန်ဆောင်မှုများကို အသိအမှတ်ပြုသောအားဖြင့် သူတို့၏လုပ်အားခကို ချက်ချင်း တိုးမြှင့်ပေးရမည်။
- အနည်းဆုံးအားဖြင့် လက်ရှိလုပ်ခနှင့် ငွေပေးချေမှုဆိုင်ရာ သဘောတူညီချက်များကိုလိုက်နာရမည်။
- ထိုကဲ့သို့သော သဘောတူညီချက်များမရှိလျှင် အလုပ်သမား များနှင့်မိသားစုဝင်များ၏ လူနေမှုလုပ်အားခရရှိရေး အာမခံ ချက်ရှိစေဖို့ သက်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့အစည်းများ နှင့် ညှိနှိုင်းပြီးဆုံးဖြတ်ရမည်။
- ဗိုင်းရပ်စ်ပျံ့နှံ့မှုကို လျော့ချရန်အတွက် အလုပ်ပုံစံ ပြန်လည် ဖွဲ့စည်းခြင်းသည် လုပ်အားခပေးချေမှုကို လျော့ချရန်အတွက် အကြောင်းပြချက် မဟုတ်ရပါ။
- နေထိုင်ခွင့်အခြေအနေ မည်သို့ပင်ရှိစေကာမူ ရာသီ အလိုက် နှင့် ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် အလုပ်သမားအားလုံးသည် လစာရ ဖျားနာခွင့်/ အထူးခွင့်၊ မတော်တဆထိခိုက်မှု အာမခံနှင့် မသန်စွမ်းစေမှု နှစ်နာကြေးရရှိရန် အခွင့်အရေးရှိရမည်။

IUF COVID-19 တောင်းဆိုချက်များ - စိုက်ပျိုးရေး

သယ်ယူပို့ဆောင်ရေး

- လုပ်ငန်းခွင်ဆီသို့ သွားလာရန်အတွက် စီစဉ်ပေးထားသော သယ်ယူပို့ဆောင်ရေးတွင် ရုပ်ပိုင်းဆိုင်ရာ အကွာအဝေး ခြားထားမှုကို အလေးထားရမည်။

- သယ်ယူပို့ဆောင်ရေးယာဉ်များကို ပုံမှန်ပိုးသတ် ဆေးနှင့် အလုပ်သမား များကို လုံလောက်စွာ ကာကွယ်ရမည်။

လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု

- လုပ်ငန်းခွင်နေရာအားလုံးတွင် ပုဂ္ဂိုလ်ရေး အကာအကွယ် ပစ္စည်းကိရိယာများ သင့်လျော်စွာ အသုံးပြုခြင်း အပါအဝင် လိုအပ်သော အကာအကွယ်အစီအမံများ၊ အကွာအဝေး သတ်မှတ်ချက် အလေးထားဖို့ စီမံထားရမည်။

- အလုပ်လုပ်နေရသော အလုပ်သမားများသည် သောက်သုံးရေ၊ ကိုယ်လက်သန့်စင်မှု အသုံးအဆောင်နှင့် တခြားလိုအပ်သော အဝတ်အစား၊ ပိုးသတ်ဆေးများကို အချိန်တိုင်း လုံလောက်စွာ ရရှိနေရမည်။

- တည်နေရာ၊ ဖြန့်ဖြူးမှုနှင့်ပတ်သက်သော သတင်း အချက်အလက် များကို လုပ်ငန်းအခြေအနေ အလုံးစုံထဲက အလုပ်သမားအားလုံး နားလည်သော ဘာသာစကားဖြင့် လက်လှမ်းမီနိုင်ရပါမည်။

- ပုံမှန် ပိုးသတ်ဆေးဖျန်းခြင်းအပါအဝင် ပစ္စည်း ကိရိယာများနှင့် လိုအပ်သော အသုံးအဆောင်များကို ဖြန့်ဖြူး၊ အသုံးပြုရာတွင် အကြံပြုထားသော ဘေးကင်းလုံခြုံရေး အစီအမံများကို လေးစားရမည်။

- အလုပ်သမားများအနေဖြင့် ဝင်ငွေ၊ အလုပ်အကိုင် ဆုံးရှုံးမှု သို့မဟုတ် နှင်ချခံရမှုများကို မကြောက်ရွံ့ဘဲ အန္တရာယ်မကင်းသော အခြေအနေများရှိသည့် အလုပ်ခွင်မှ စွန့်ခွာသည့်အခွင့်အရေးကို အသုံးပြုနိုင် ရမည်။

- အမျိုးသမီးအလုပ်သမား ၏ အခွင့်အရေး ကို အထူးအလေးပေး ရမည် - သူတို့ရဲ့ဝင်ငွေ ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဖူလုံရေး ခံစားခွင့်၊ မီးဖွားစဉ် စောင့်ရှောက်ခွင့်၊ မွေးကင်းစကလေး စောင့်ရှောက်ခွင့်၊ သင့်လျော်သော အကာအကွယ်ပေးသည့် ကိရိယာများ ရရှိခွင့်နှင့် လိင်ပိုင်းဆိုင်ရာ နောက်ယှက်မှုမှ ကာကွယ်ခွင့် ရှိရမည်။

ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု

- တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ဘေးကင်းလုံခြုံရေး အစီအမံများအား မှန်ကန်စွာအသုံးပြုနိုင်ရေးနှင့် အမြန်နှုန်း၊ ပုတ်ပြတ်နှုန်း၊ ဝန်ထမ်း လျော့ချမှုနှင့် ဖြတ်လမ်းနည်းမှတစ်ဆင့် အလုပ်သမားများ မြင့်မား သော အန္တရာယ် မရှိစေရေးအတွက် သမဂ္ဂ - အလုပ်ရှင် ပူးတွဲပါဝင်သော အလုပ်ခွင်ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကော်မတီများ မရှိမဖြစ် လိုအပ်သည်။ ထိုကော်မတီတွင် အမျိုးသမီး အလုပ်သမားများ ကိုယ်စားပြု ပါဝင်သင့်သည်။

ညှိနှိုင်းအရေးယူဆောင်ရွက်မှု

- နိုင်ငံတော်အဆင့်တွင် အရည်အချင်းပြည့်ဝသော အစိုးရအာဏာပိုင်များ၊ အလုပ်ရှင်များနှင့် သက်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့အစည်းများ မှ ဤစီမံချက်များကို ပူးတွဲမြှင့်တင်ခြင်း၊ အကောင် အထည်ဖော်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းကို ပြုလုပ်ရမည်။ လက်လီရောင်းချသူများ၊ အစားအစာ ပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် စိုက်ပျိုးရေး ထွက်ကုန်များ ထုတ်လုပ်သူများသည် ထိရောက်သော အကောင်အထည် ဖော်မှုအပေါ် ကတိကဝတ် တည်ရမည်။

- စိုက်ပျိုးရေးလုပ်သားများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို ကာကွယ်မည့် ပိုမိုခိုင်မာသော အစီအမံများအတွက် ကုလသမဂ္ဂ၏ ILO၊ FAO နှင့် WHO တို့မှ အပြည်ပြည်ဆိုင်ရာအဆင့်တွင် တိုက်တွန်းရမည်။ သူတို့၏ နိုင်ငံအလိုက် အခြေစိုက်ရုံးများမှတစ်ဆင့် အစိုးရများနှင့် ဆက်သွယ်၍ ထိုတောင်းဆိုချက်များ ကို အကောင်အထည်ဖော်ရန် ကူညီရမည်။



ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းမှ သဘောတူညီချက်များသည် နိုင်ငံတကာမှ သဘောတူထားသည့် စံချိန်စံညွှန်းများအပေါ် အခြေခံ၍ အစိုးရများ အရေးယူဆောင်ရွက် နိုင်ရန် တိကျသောလမ်းညွှန်ချက် ပေးပါသည်။

ပြဋ္ဌာန်းချက် ၁၁၀ - စိုက်ခင်းများ မျက်နှာဖုံး

- လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နှင့် စုပေါင်းညှိနှိုင်းခွင့်ကိုကာ ကွယ်ခြင်း
- လုပ်ခလစာပေးခြင်း
- အလုပ်သမားများနှင့် ၎င်းတို့မိသားစုများအတွက် လုံလောက်သော ဆေးကုသမှုပေးခြင်း
- လုံလောက်သော နေရာထိုင်ခင်းပေးခြင်း
- လစာဖြင့် ခွင့်ပေးခြင်း
- အလုပ်သမားများ၏ အကျိုးအမြတ်အတွက် စိုက်ခင်းတွင် မျှတ ညီညွတ်သောနှုန်းထားဖြင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများပေးခြင်း
- မီးဖွားကာလာ ကာကွယ်စောင့်ရှောက်မှု၊ လစာရ မီးဖွားခွင့်နှင့် ကလေးစောင့်ရှောက်သူ မိခင်များ အတွက် အကာအကွယ်ရှိခြင်း
- အလုပ်ရုံ၊အလုပ်သမားစစ်ဆေးမှု မဖြစ်မနေ လုပ်ဆောင်ခြင်း
- ပိုမိုပြည့်စုံသော အသေးစိတ်အချက်အလက်များ အတွက် ပူးတွဲဖော်ပြချက်ကို ကြည့်ပါ

အကြံပြုချက်

ပြဋ္ဌာန်းချက် 184 - စိုက်ပျိုးရေးလုပ်ငန်းထဲက ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု

- စိုက်ပျိုးရေးလုပ်ငန်းခွင်တွင်းရှိ အန္တရာယ်များကို ဖယ်ရှားခြင်း၊ လျော့ချခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်သားများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုကို ကာကွယ်ခြင်း
- ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု အစီအမံများ၏ အသုံးချ၊ သုံးသပ်ချက်များတွင် ပါဝင်ခြင်း
- ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု၏ ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု ကော်မတီ၏ ကိုယ်စားလှယ်များ ရွေးချယ်ခြင်း
- အန္တရာယ်ရှိစေသော လုပ်ငန်းလုပ်ဆောင်မှုမှ မိမိကိုယ်ကို စွန့်ခွာခွင့် ရှိခြင်း
- ယာယီနှင့်ရာသီအလိုက်အလုပ်သမားများအား အမြဲတမ်းအလုပ်သမားများကဲ့သို့ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု အကာအကွယ် ရရှိခြင်း
- အခြားကဏ္ဍမှ အလုပ်သမားများနည်းတူ လူမှုလုံခြုံရေးနှင့်ကျန်းမာရေးအာမခံ အစီအစဉ်များတွင်ပါဝင်ခြင်း
- စက်ယန္တရားများအသုံးပြုခြင်းနှင့် စိုက်ပျိုးရေး ဓာတုပစ္စည်းများအပါအဝင် ပစ္စည်းများအား ကိုင်တွယ်၊ သယ်ပို့ အသုံးပြုရာတွင် အကာအကွယ်ရှိခြင်း
- အမျိုးသမီး အလုပ်သမားများအား ကာကွယ်ခြင်း

ပိုမိုပြည့်စုံသော အသေးစိတ်အချက်အလက်များ အတွက် ပူးတွဲပါကြည့်ပါ

အကြံပြုချက် ၁၉၂

အလုပ်သမား စစ်ဆေးရေး

- အစိုးရများသည် လေ့ကျင့်သင်ကြားပေးထားသော အလုပ်သမားစစ်ဆေးရေးမှူး အလိုအလောက်တို့ဖြင့် ဖော်ပြပါအစီအမံများ ပုံမှန်မပြတ် လိုက်နာမှုရှိမရှိ စောင့်ကြည့် စစ်ဆေးရမည်။

အရေးပေါ် ကယ်ဆယ်ရေး

- အစိုးရများသည် နယ်စပ်ပိတ်ဆို့မှုများနှင့် ဈေးကွက် ဆုံးရှုံးမှုများကြောင့် နေရာထိုင်ခင်းနှင့် မရှိမဖြစ် လိုအပ်သော ဝန် ဆောင်မှုများ ပြုလဲသွားသော ဒေသများတွင် စိုက်ပျိုးရေးလုပ်သားများအတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ပေးရမည်။ ဒေသဆိုင်ရာ အစားအစာ ထုတ်လုပ်မှုကို လှုံ့ဆော်ရန်နှင့် ထောက်ပံ့ရန်သင့်လျော်သော အစီအမံများကိုလည်း ချမှတ်ရမည်။